

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ဌာန(၅)ခု၏
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်(ဒုတိယအကြိမ်)လေလံတင်ရောင်းချမည့် အရပ်ရပ်အခွင့်အရေးလိုင်စင်များစာရင်း

စဉ်	ဌာနအမည်	လိုင်စင်အမျိုးအစား	အာမခံငွေ (ကျပ်)	မှတ်ချက်
၁	စီမံ	တပ်ကုန်းမြို့လမ်းဘေးပျံကျဈေးကောက်	၁,၂၅၀,၀၀၀	
		ပေါင်း(၁)	၁,၂၅၀,၀၀၀	
၁	အခွန်	နေပြည်တော်ဝင်ကြေးဘီးကောက် (ရွှေပြည်တော်ဝင်လမ်းဂိတ်)	၂၃,၆၀၀,၀၀၀	
၂	။	နေပြည်တော်ဝင်ကြေးဘီးကောက်(၁၉/၁ဂိတ်)	၁,၆၂၈,၀၀၀	
၃	။	ဘောဂသီရိအဝေးပြေးယာဉ်ရပ်နားစခန်းယာဉ်ဝင်ကြေးနှင့် သန့်စင်ခန်းနှင့်ရေချိုးခန်းဝင်ကြေးကောက်ခံခွင့်	၂၈,၈၅၀,၀၀၀	
၄	။	ပုဂ္ဂလိကအပေါင်ဆိုင်(မင်္ဂလာရပ်ကွက်၊ပျဉ်းမနား)	၅၀,၀၀၀	
၅	။	ပုဂ္ဂလိကအပေါင်ဆိုင်(ရန်အောင်-၂ ရပ်ကွက်၊ပျဉ်းမနား)	၁၇၆,၀၀၀	
၆	။	ပုဂ္ဂလိကအပေါင်ဆိုင် (ကင်ပွန်းတန်းကျေးရွာအုပ်စု၊ အောင်ချမ်းသာရပ်၊ပျဉ်းမနား)	၅၀,၀၀၀	
၇	။	ပုဂ္ဂလိကအပေါင်ဆိုင်(ဗိုလ်မင်းရောင်ရပ်ကွက်၊တပ်ကုန်း)	၅၀,၀၀၀	
၈	။	ပုဂ္ဂလိကအပေါင်ဆိုင်(ဆရာစံရပ်ကွက်၊တပ်ကုန်း)	၅၀,၀၀၀	
၉	။	ပုဂ္ဂလိကအပေါင်ဆိုင်(မြဝတီ၊ဘုရင့်နောင်၊ အနော်ရထာ၊ အောင်ဇေယျရပ်ကွက်၊တပ်ကုန်း)	၅၀,၀၀၀	
၁၀	။	ပုဂ္ဂလိကအပေါင်ဆိုင်(အမှတ်(၁)၊ (၂)ရပ်ကွက်၊လယ်ဝေး)	၅၀,၀၀၀	
၁၁	။	ပုဂ္ဂလိကအပေါင်ဆိုင်(အမှတ်(၃)၊ (၄)ရပ်ကွက်၊လယ်ဝေး)	၅၀,၀၀၀	
၁၂	။	ပုဂ္ဂလိကအပေါင်ဆိုင်(အမှတ်(၅)၊ (၆)၊ (၇)ရပ်ကွက်၊လယ်ဝေး)	၅၀,၀၀၀	
၁၃	။	ပုဂ္ဂလိကအပေါင်ဆိုင်(အောင်ဇေယျရပ်ကွက်၊ ဇေယျသီရိ)	၅၀,၀၀၀	
၁၄	။	ပုဂ္ဂလိကအပေါင်ဆိုင်(သပြေကုန်းရပ်ကွက်၊ဇေယျသီရိ)	၅၀,၀၀၀	
၁၅	။	ပုဂ္ဂလိကအပေါင်ဆိုင်(မြို့မဈေးပွဲရုံ၊ဇေယျသီရိရပ်ကွက်၊ဇေယျသီရိ)	၅၀,၀၀၀	
၁၆	။	ပုဂ္ဂလိကအပေါင်ဆိုင်(အောင်သာယာရပ်ကွက်၊ ပုဗ္ဗသီရိ)	၅၀,၀၀၀	
၁၇	။	ပုဂ္ဂလိကအပေါင်ဆိုင်(ကျဉ်တောင်ကန်(၁)၊(၂)၊(၃)၊(၄)၊(၅)၊(၆)ရပ်ကွက်၊ပုဗ္ဗသီရိ)	၅၀,၀၀၀	
၁၈	။	ပုဂ္ဂလိကအပေါင်ဆိုင်(ဥတ္တရသီရိရပ်ကွက်၊ဥတ္တရသီရိ)	၅၀,၀၀၀	
၁၉	။	ပုဂ္ဂလိကအပေါင်ဆိုင်(ရွှေအင်ကြင်းရပ်ကွက်၊ဒက္ခိဏသီရိ)	၅၀,၀၀၀	
၂၀	။	ပုဂ္ဂလိကအပေါင်ဆိုင်(ဒက္ခိဏသီရိရပ်ကွက်၊ဒက္ခိဏသီရိ)	၅၀,၀၀၀	
		ပေါင်း(၂၀)	၅၅,၀၅၄,၀၀၀	
၁	ဈေး	ပျဉ်းမနားအမှတ်(၁)ဈေးစက်ဘီး၊ဆိုင်ကယ်အပ်နှံမှု ကောက်ခံခွင့်လိုင်စင်	၁,၈၇၅,၀၀၀	
၂	။	အာဟာရသုခဈေးစက်ဘီး၊ဆိုင်ကယ်၊သုံးဘီးဆိုင်ကယ်၊ ကားအပ်နှံမှုကောက်ခံခွင့်လိုင်စင်	၄,၁၄၀,၀၀၀	
၃	။	ယုဇနဈေးစက်ဘီး၊ဆိုင်ကယ်၊သုံးဘီးဆိုင်ကယ် ကားအပ်နှံမှုကောက်ခံခွင့်လိုင်စင်	၆၂၀,၀၀၀	
၄	။	ညောင်လွန်ဈေးစက်ဘီး၊ဆိုင်ကယ်၊သုံးဘီးဆိုင်ကယ်၊ ကားအပ်နှံမှုကောက်ခံခွင့်လိုင်စင်	၁၂၀,၀၀၀	

စဉ်	ဌာန အမည်	လိုင်စင်အမျိုးအစား	အာမခံငွေ (ကျပ်)	မှတ် ချက်
၅	ဈေး	လယ်ဝေးမြို့မဈေးစက်ဘီး၊ဆိုင်ကယ်၊သုံးဘီးဆိုင်ကယ်၊ ကားအပ်နှံမှုကောက်ခံခွင့်လိုင်စင်	၂,၂၇၀,၀၀၀	
၆	။	သပြေပင်ဈေးစက်ဘီး၊ဆိုင်ကယ်၊သုံးဘီးဆိုင်ကယ်၊ ကားအပ်နှံမှုကောက်ခံခွင့်လိုင်စင်	၄၀,၀၀၀	
၇	။	အေလာဈေးစက်ဘီး၊ဆိုင်ကယ်၊သုံးဘီးဆိုင်ကယ်၊ ကားအပ်နှံမှုကောက်ခံခွင့်လိုင်စင်	၁၄၀,၀၀၀	
၈	။	သာဝတ္ထိစက်ဘီး၊ဆိုင်ကယ်၊သုံးဘီးဆိုင်ကယ်၊ ကားအပ်နှံမှုကောက်ခံခွင့်လိုင်စင်	၂၄၀,၀၀၀	
၉	။	ရွှေကြာပင်ဈေးရေလောင်းအိမ်သာဝင်ကြေးကောက်ခံခွင့်လိုင်စင်	၄၀၀,၀၀၀	
၁၀	။	ရွှေသဇင်ဈေးရေလောင်းအိမ်သာဝင်ကြေးကောက်ခံခွင့်လိုင်စင်	၁၀၀,၀၀၀	
၁၁	။	အောင်ဇမ္ဗူဈေးရေလောင်းအိမ်သာဝင်ကြေးကောက်ခံခွင့်လိုင်စင်	၅၀,၀၀၀	
၁၂	။	ပျဉ်းမနားအမှတ်(၁)ဈေးရေလောင်းအိမ်သာဝင်ကြေးကောက်ခံခွင့်လိုင်စင်	၂,၆၂၀,၀၀၀	
၁၃	။	အာဟာရသုဈေးရေလောင်းအိမ်သာဝင်ကြေးကောက်ခံခွင့်လိုင်စင်	၄,၁၀၀,၀၀၀	
၁၄	။	လမ်းပျဉ်းမနားဈေးရေလောင်းအိမ်သာဝင်ကြေးကောက်ခံခွင့်လိုင်စင်	၃၅,၀၀၀	
၁၅	။	ညောင်လွန်ဈေးရေလောင်းအိမ်သာဝင်ကြေးကောက်ခံခွင့်လိုင်စင်	၃၅,၀၀၀	
၁၆	။	သပြေပင်ဈေးရေလောင်းအိမ်သာဝင်ကြေးကောက်ခံခွင့်လိုင်စင်	၁၅,၀၀၀	
၁၇	။	သာဝတ္ထိဈေးရေလောင်းအိမ်သာဝင်ကြေးကောက်ခံခွင့်လိုင်စင်	၁၀၀,၀၀၀	
၁၈	။	ဒက္ခိဏသီရိဈေးရေလောင်းအိမ်သာဝင်ကြေးကောက်ခံခွင့်လိုင်စင်	၄၅၀,၀၀၀	
၁၉	။	ပုဗ္ဗသီရိဈေးရေလောင်းအိမ်သာဝင်ကြေးကောက်ခံခွင့်လိုင်စင်	၄၉၀,၀၀၀	
၂၀	။	သပြေကုန်းဈေးရေချိုးခန်းနှင့်ရေလောင်းအိမ်သာဝင်ကြေးကောက်ခံခွင့်လိုင်စင်	၃,၁၅၀,၀၀၀	
၂၁	။	နေပြည်တော်မြို့မဈေးပျံကျဈေးကောက်လိုင်စင်	၉,၅၀၀,၀၀၀	
၂၂	။	သပြေကုန်းဈေးပျံကျဈေးကောက်လိုင်စင်	၈,၃၀၀,၀၀၀	
၂၃	။	အင်ကြင်းဈေး/ဂန္ဓမာဈေးပျံကျဈေးကောက်လိုင်စင်	၁,၁၈၇,၀၀၀	
၂၄	။	သရဖီဈေး/ချယ်ရီဈေးပျံကျဈေးကောက်လိုင်စင်	၈၄၄,၀၀၀	
၂၅	။	ရွှေကြာပင်ဈေးပျံကျဈေးကောက်လိုင်စင်	၁,၃၁၀,၀၀၀	
၂၆	။	ယုဇနဈေးပျံကျဈေးကောက်လိုင်စင်	၁,၁၀၀,၀၀၀	
၂၇	။	လမ်းပျဉ်းမနားဈေးပျံကျဈေးကောက်လိုင်စင်	၁,၀၀၀,၀၀၀	
၂၈	။	ပျဉ်းမနားအမှတ်(၁)ဈေးပျံကျဈေးကောက်လိုင်စင်	၁,၄၂၀,၀၀၀	
၂၉	။	ရွှေမြို့ဈေးပျံကျဈေးကောက်လိုင်စင်	၁၉၅,၀၀၀	
၃၀	။	လယ်ဝေးမြို့မဈေးပျံကျဈေးကောက်လိုင်စင်	၄,၁၅၀,၀၀၀	
၃၁	။	သာဝတ္ထိဈေးပျံကျဈေးကောက်လိုင်စင်	၁,၈၉၀,၀၀၀	
၃၂	။	သစ်ပုတ်ပင်ဈေးပျံကျဈေးကောက်လိုင်စင်	၁၈၀,၀၀၀	
၃၃	။	သပြေပင်ဈေးပျံကျဈေးကောက်လိုင်စင်	၉၅၀,၀၀၀	
၃၄	။	ကန်သာဈေးပျံကျဈေးကောက်လိုင်စင်	၂၀၀,၀၀၀	
၃၅	။	ဒက္ခိဏသီရိဈေးပျံကျဈေးကောက်လိုင်စင်	၁,၁၆၅,၀၀၀	
၃၆	။	ကျည်တောင်ကန်ဈေးပျံကျဈေးကောက်လိုင်စင်	၁,၆၂၀,၀၀၀	
၃၇	။	ငရွှေဝါဈေးပျံကျဈေးကောက်လိုင်စင်	၄၈၀,၀၀၀	
		ပေါင်း(၃၇)	၅၆,၄၈၁,၀၀၀	

စဉ်	ဌာန အမည်	လိုဏ်စဉ်အမျိုးအစား	အာမခံငွေ (ကျပ်)	မှတ် ချက်
၁	တိ/ကု	လယ်ဝေးနွားပွဲဈေး(ဝင်ကြေးကောက်)	၉,၉၅၀,၀၀၀	
၂	။	လယ်ဝေးနွားပွဲဈေး (စက်ဘီး၊ဆိုင်ကယ်အပ်)	၅၀၀,၀၀၀	
		ပေါင်း(၂)	၁၀,၄၅၀,၀၀၀	
၁	လမ်း တံတား	ပျဉ်းမနားမြို့တွင်းယာဉ်ရပ်နားခန့် မြို့တွင်းညအိပ်ယာဉ်ရပ်နားခ	၃,၉၂၀,၀၀၀	
၂	။	တပ်ကုန်းမြို့တွင်း ယာဉ်ရပ်နားခ	၁,၅၅၀,၀၀၀	
၃	။	လယ်ဝေးမြို့တွင်း ယာဉ်ရပ်နားခ	၂၁၀,၀၀၀	
		ပေါင်း(၃)	၅,၆၈၀,၀၀၀	
		ပေါင်း(၆၃)	၁၂၈,၉၁၅,၀၀၀	

နေပြည်တော်စည်ပင်သာယာရေးကော်မတီ

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်

အရပ်ရပ်အခွင့်အရေးလိုင်စင်များလေလံဝယ်ယူခွင့်လျှောက်လွှာ

သို့

ဥက္ကဋ္ဌ

လေလံတင်ရောင်းချရေးအဖွဲ့

နေပြည်တော်စည်ပင်သာယာရေးကော်မတီ

ခါတ်ပုံ

ရက်စွဲ၊

အကြောင်းအရာ။ အရပ်ရပ်အခွင့်အရေးလိုင်စင်များဈေးပြိုင်စနစ်ဖြင့်လေလံဝယ်ယူခွင့်လျှောက်ထားခြင်း

၁။ လျှောက်ထားသူအမည်

၂။ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်

၃။ အဘအမည်

၄။ လိုင်စင်ဆွဲဝယ်သူ၏ လက်ရှိအလုပ်အကိုင်

၅။ ဆက်သွယ်ရန်နေရပ်လိပ်စာ

၆။ အမြဲတမ်းနေရပ်လိပ်စာ

၇။ ဆွဲဝယ်လိုသည့်လေလံလိုင်စင်

၈။ လေလံလိုင်စင်လုပ်ငန်းဆောင်ရွက်လိုသည့်မြို့

၉။ ပေးသွင်းခဲ့သည့်လေလံအာမခံငွေ၊ ပေးသွင်းပြီး

ချလံအမှတ်နှင့်ရက်စွဲ၊ ပေးသွင်းခဲ့သည့်ဘဏ်

၁၀။ အာမခံတင်သွင်းမည့် မရွှေ့မပြောင်းနိုင်သော

ပစ္စည်းနှင့် ၎င်းပစ္စည်းအားပိုင်ဆိုင်မှု

စာရွက်စာတမ်းမူရင်း

၁၁။ လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြချက်များ-

- (က) နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းမိတ္တူ(၁)စောင်၊
- (ခ) လေလံအာမခံငွေပေးသွင်းမှုချလံ မူရင်းနှင့်မိတ္တူ (၁)စောင်၊
- (ဂ) နိုင်ငံရေးနှင့်ပြစ်မှုကင်းရှင်းကြောင်းရဲစခန်းထောက်ခံချက်၊
- (ဃ) လေလံဆွဲဝယ်မည့်ပုဂ္ဂိုလ်ပိုင်ဆိုင်သောအိမ်ခြံမြေဖြစ်ကြောင်းတည်ရှိရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံချက်၊
- (င) ရာဖြတ်အဖွဲ့ သို့မဟုတ် သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးရုံးမှ အဆောက်အအုံ၊ အိမ်၊ မြေ၏ ကာလတန်ဖိုး စိစစ်ထောက်ခံချက်မူရင်းနှင့် အဆောက်အအုံ၊ အိမ်၊ မြေ၏ (ရှေ့၊ နောက်၊ ဝဲ၊ ယာ)ဓါတ်ပုံများ။

၁၂။ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ထားသည့် လေလံစည်းကမ်းချက်များ ကို တိကျစွာ လိုက်နာဆောင်ရွက်ပါမည်။

၁၃။ လေလံအောင်မြင်ပြီးသတ်မှတ်ရက်အတွင်း လေလံတန်ဖိုးငွေများအပြေအကြေးပေးသွင်းနိုင်ခြင်း မရှိပါက လေလံအောင်မြင်ခြင်းကို စာရင်းမှပယ်ဖျက်၍ ပေးသွင်းထားသော ငွေများကို နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ သိမ်းယူခြင်းကို သဘောတူပါသည်။

လျှောက်ထားသူ

လက်မှတ်	-----
အမည်	-----
နိုင်ငံသားစိစစ်ရေးအမှတ်	-----
ဆက်သွယ်ရန်နေရပ်လိပ်စာ	-----

အမြဲတမ်းနေရပ်လိပ်စာ	-----

ဆက်သွယ်ရန်ဖုန်းနံပါတ်	-----

နေပြည်တော်စည်ပင်သာယာရေးကော်မတီ
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်
အရပ်ရပ်အခွင့်အရေးလိုင်စင်များလေလံတင်ရောင်းချခြင်းဆိုင်ရာ
အထွေထွေစည်းကမ်းသတ်မှတ်ချက်များ

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား (သို့မဟုတ်) နိုင်ငံသားအဖြစ် လက်မှတ်ရရှိထားသူ၊ အသက်(၁၈)နှစ်ပြည့်ပြီး အမျိုးသားမှတ်ပုံတင် (သို့မဟုတ်) နိုင်ငံသားစိစစ်ရေးကတ်ပြားကို အထောက်အထားအဖြစ် တင်ပြနိုင်သူ၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းဖြစ်သည့် မြေနှင့်အဆောက်အအုံ ပိုင်ဆိုင်မှုအမည်ပေါက်ရှိသူ မည်သူမဆို လေလံဆွဲဝယ်ခွင့်ရှိသည်။

၂။ လေလံဆွဲဝယ်သူသည် လိုင်စင်တစ်ခုချင်းအလိုက် သတ်မှတ်ထားသော အာမခံငွေများကို လေလံပွဲကျင်းပမည့်နေ့မတိုင်မီ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်သို့ ပေးသွင်းရမည်။

၃။ လေလံဆွဲဝယ်ခွင့်လျှောက်လွှာတွင် အမည်တင်သွင်းသူကိုယ်တိုင် လာရောက်ဆွဲဝယ်ရပါမည်။ လေလံလျှောက်လွှာ တင်သွင်းသူ၏ တရားဝင်ကိုယ်စားလှယ်အဖြစ် လွှဲအပ်ခြင်းခံရသူ (SpecialPower/GeneralPower)များဖြင့် လေလံဆွဲဝယ်ခွင့်ပြုမည်မဟုတ်ပါ။ **သို့သော်ရုတ်တရက် ကျန်းမာရေးအခြေအနေကြောင့် လေလံပွဲသို့ အမည်တင်သွင်းသူကိုယ်တိုင် လာရောက်ဆွဲဝယ်နိုင်ခြင်းမရှိပါကဆေးလက်မှတ်အထောက်အထားများနိုင်လုံစွာတင်ပြ၍ ၎င်း၏ဆုံးဖြတ်ပိုင်ခွင့်ရှိသူအား လေလံဝင်ရောက် ဆွဲဝယ်ခွင့်ပြုမည်။**

၄။ လေလံလျှောက်လွှာနှင့်အတူပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများအား ပြည့်စုံစွာတင်ပြနိုင်ခြင်းမရှိသော လျှောက်လွှာများကို လေလံဆွဲဝယ်ခွင့်ပြုမည်မဟုတ်သည့်အပြင် အကယ်၍ လျှောက်လွှာအားလက်ခံပြီးနောက် လေလံတင်ရောင်းချရေးအဖွဲ့မှပြန်လည်စိစစ်သည့်အခါတင်ပြထားသည့် အထောက်အထားများသည် ပြည့်စုံမှန်ကန်မှုမရှိကြောင်းတွေ့ရှိရပါက လေလံဆွဲဝယ်ခြင်းကို ခွင့်ပြုမည်မဟုတ်ပါ။

၅။ အခွင့်အရေးလိုင်စင်များနှင့်ပတ်သက်၍နာမည်ပျက်ရှိသူများ၊ လိုင်စင်ကြေး၊ ဒဏ်ကြေးကြေးကျန်ရှိသူများ၊ နာမည်ပျက်စာရင်းဝင် ဖြစ်ခဲ့ဖူးသူများကို လိုင်စင်ချထားပေးမည် မဟုတ်ပါ။ လိုင်စင်ချထားပေးပြီးမှ ယင်းအချက်အလက်များ စစ်ဆေးတွေ့ရှိပါက လိုင်စင်ချထားခြင်းကိုပယ်ဖျက်မည်ဖြစ်ပါသည်။

၆။ လေလံအာမခံငွေပေးသွင်းရာ၌ ဘတ်ဂျက်နှင့်ငွေစာရင်းဌာနတွင်ငွေသွင်းချလန်တောင်းခံရယူ၍ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်သို့ ပေးသွင်းပြီး ငွေသွင်းချလန်မှုရင်း၊ အမျိုးသားမှတ်ပုံတင် (သို့မဟုတ်) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ အိမ်ထောင်စုဇယားမိတ္တူကို လေလံလျှောက်လွှာနှင့်အတူ ဆွဲဝယ်သူပိုင်ဆိုင်သည့်ပိုင်ဆိုင်မှုအထောက်အထားမူရင်း၊ သက်ဆိုင်ရာလိုင်စင်ကြမ်းခင်းဈေးတန်ဖိုး ထက်လျော့နည်းခြင်းမရှိသည့် မရွှေ့မပြောင်းနိုင်သောပစ္စည်း (အဆောက်အအုံ/ အိမ်/ မြေ)၊ ငွေစာအုပ်မူရင်းများ ပူးတွဲ၍ သတ်မှတ်ရက်အတွင်း လေလံတင်ရောင်းချရေးအဖွဲ့သို့ ပေးအပ်လျှောက်ထားရမည်။ **လေလံဆွဲဝယ်စဉ် အမည်စာရင်းအစီအစဉ်အား လေလံဆွဲဝယ်ရန်အတွက် ဌာနသို့ လျှောက်လွှာတင်သွင်းချိန်ပေါ်မူတည်၍ စီစဉ်မည်ဖြစ်ပါသည်။ အကယ်၍ လျှောက်လွှာပြိုင်တူ ရောက်ရှိပါက ဘဏ်ငွေသွင်းသည့် ရက်စွဲ၊ ချလန်အမှတ်အရ စီစဉ်ထားရှိမည်ဖြစ်ပါသည်။**

၇။ လိုင်စင်ဆွဲဝယ်ရရှိပြီးပါက လုံခြုံမှုအာမခံအဖြစ် ဆွဲဝယ်သူပိုင်ဆိုင်သည့် လိုင်စင်တန်ဖိုးနှင့် ညီမျှသောအာမခံပစ္စည်း (မရွှေ့မပြောင်းနိုင်သည့် အဆောက်အအုံ/ အိမ်၊ မြေ၏ ဂရန်မူရင်း)၊

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်ငွေစုစာအုပ်မူရင်းများ ဌာနသို့တင်သွင်းရပါမည်။လိုင်စင်ကြေးအကြေ ပေးသွင်းသူများအနေဖြင့် အထက်ပါလိုခြံမှုအာမခံ ပေးသွင်းရန်မလိုပါ။ လိုခြံမှုအာမခံ တင်သွင်း ထားသူများအနေဖြင့် လိုင်စင်အရစ်ကျကြေး ပြေကျေသည့်အခါ အဆိုပါ လိုခြံမှုအာမခံများအား ပြန်လည် ထုတ်ပေးမည်ဖြစ်သည်။ လေလံဆွဲဝယ်သူတစ်ဦးတည်းမှ လိုင်စင်တစ်မျိုးထက်ပို၍ဆွဲ ဝယ်ခဲ့သော် ဆွဲဝယ်သည့်လိုင်စင်အားလုံး၏လိုင်စင်ကြေးနှင့်ညီမျှသောအာမခံပစ္စည်း(မရွှေ့မပြောင်း နိုင်သည့် အဆောက်အအုံ/အိမ်၊မြေ၏ဂရန်မူရင်း)အား တင်သွင်းနိုင်သည်။ သို့သော် ဘဏ္ဍာရေးနှစ် အတွင်း အဆိုပါပုဂ္ဂိုလ် ဆွဲဝယ်လုပ်ကိုင်ခဲ့သည့်လိုင်စင်များထဲမှ လိုင်စင်တစ်ခုခု၏ စည်းကမ်းပျက် ကွက်မှုတွင် အာမခံပစ္စည်းအားအရေးယူဆောင်ရွက်ရပါက ၎င်းလိုင်စင်အတွက် အာမခံပစ္စည်း ထပ်မံတင်သွင်းရမည်။ လိုင်စင်အားလုံးအတွက်စုပေါင်း၍အာမခံပစ္စည်းထားရှိပါက ကျန်ရှိလိုင်စင် များအတွက် အာမခံပစ္စည်းအား ထပ်မံတင်သွင်းရမည်ဖြစ်သည်။

၈။ လေလံပွဲပြီးပါက လေလံမအောင်မြင်သူများ လျှောက်လွှာတင်စဉ် တင်သွင်းထားသော လေလံအာမခံငွေများကိုလေလံပွဲပြီးဆုံးပြီးနောက်ရက်မှစ၍ ပြန်လည်ထုတ်ပေးပါမည်။**လျှောက်လွှာ တင်ပြီး လေလံဝင်ရောက်ဆွဲဝင်ခြင်းမရှိလျှင် ပြန်လည်ထုတ်ပေးမည် မဟုတ်ပါ။**

၉။ လေလံဆွဲဝယ်မည့်သူများသည် လေလံပွဲပြုလုပ်သည့်နေ့တွင် လေလံတင်ရောင်းချရေး အဖွဲ့သို့ အမျိုးသားမှတ်ပုံတင်(သို့မဟုတ်) နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ ရောက်ရှိကြောင်း သတင်းပို့ရမည်။

၁၀။ လေလံတင်ရောင်းချရေးအဖွဲ့၏ ကြမ်းခင်းဈေးတန်ဖိုးငွေများကိုလေလံပွဲစတင်ချိန် သင်ပုန်းတွင်တင်သည်နှင့် လေလံဆွဲဝယ်သူများမှစတင်၍ အဆိုပြုကမ်းလှမ်းရပါမည်။

၁၁။ လေလံဆွဲဝယ်ခွင့်လျှောက်လွှာတင်သွင်းပြီးနောက် လေလံယှဉ်ပြိုင်ရန်အတွက် လေလံ ခန်းမအတွင်းသို့ ဝင်ရောက်ခြင်းမရှိသူများအားလည်းကောင်း၊လေလံခန်းမအတွင်းလေလံတစ်ခုချင်း စီအား (၃)ကြိမ်ထက်မနည်း ယှဉ်ပြိုင်ခြင်းမရှိပါကလည်းကောင်း၊ လျှောက်လွှာတင်စဉ် တင်သွင်း ထားသောအာမခံငွေများကို ကော်မတီပိုင်အဖြစ် သိမ်းယူမည့်အပြင် အမည်ပျက်စာရင်း တင်သွင်း ခြင်းခံရမည်ဖြစ်သည်။ သို့ရာတွင်(၃)ကြိမ်မပြည့်သော်လည်းယှဉ်ပြိုင်ဆွဲဝယ်မည့်လေလံကြေးသည် ကြမ်းခင်းဈေး၏(၂)ဆနှင့်အထက်မြင့်တက်ပါက (၃)ကြိမ်အထိယှဉ်ပြိုင်ဆွဲဝယ်ခြင်းကို ကင်းလွတ် ခွင့်ပြုနိုင်သည်။

၁၂။ လေလံယှဉ်ပြိုင်ဆွဲဝယ်နေစဉ်အတွင်း **လေလံဆွဲဝယ်သူအချင်းချင်း တစ်ဦးနှင့်တစ်ဦး စကားပြောဆိုခြင်း၊ ပန်းကြေးရယူခြင်းများ မပြုလုပ်ရ။ စကားပြောဆိုခြင်းနှင့် ပန်းကြေးရယူ ကြောင်း ထင်မြင်ယူဆပါက ၎င်းလိုင်စင်အတွက် တင်သွင်းထားသည့် လေလံအာမခံငွေများအား ကော်မတီပိုင်အဖြစ် သိမ်းယူခြင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ရောင်းချသည့် အခြားအခွင့်အရေးလိုင်စင်များကိုပါလေလံဝင်ရောက်ဆွဲဝယ်ခွင့်တားမြစ်ခြင်း စသည့်တို့အရေးယူ ခံရမည်ဖြစ်ပြီး လိုင်စင်အား လေလံတင်ရောင်းချရေးအဖွဲ့အနေဖြင့် ဆက်လက်ရောင်းချခြင်း (သို့မဟုတ်) နောက်တစ်ကြိမ်ပြန်လည်ရောင်းချခြင်းများ ပြုလုပ်မည်ဖြစ်သည်။**

၁၃။ လေလံဆွဲဝယ်သူသည် တစ်ကြိမ်ထက်တစ်ကြိမ်လေလံကြေးတိုးပြီးပေးရာ၌ယင်းလေလံ ကြေးသည် အဆမတန်ဈေးကြီးမြင့်ပြီး ထိုက်သင့်သည့်ဈေးထက် အဆမတန် များပြားကြောင်း၊ ကာယကံရှင်အားဝန်ထုတ်ဝန်ပိုးဖြစ်စေကြောင်း၊ ကော်မတီနှင့်ပြည်သူများထိခိုက်နိုင်ကြောင်းထင် မြင်ယူဆပါက စဉ်းစားချင့်ချိန်ရန်လေလံတင်ရောင်းချရေးအဖွဲ့မှ (၃)ကြိမ်သတိပေးမည်။ ရောက်ရှိ နေသောလေလံကြေးနှုန်း၏(၅-ပုံ ၁-ပုံ)ကိုငွေသား(သို့မဟုတ်) ငွေစုစာအုပ်မူရင်းဖြင့် လေလံတင် ရောင်းချရေးအဖွဲ့သို့တင်ပြနိုင်ရမည်ဖြစ်သည်။ မတင်ပြနိုင်ပါက တင်သွင်းထားသည့်အာမခံငွေကို ဘဏ္ဍာငွေအဖြစ်သိမ်းယူခြင်းခံရမည်ဖြစ်သည်။ လေလံယှဉ်ပြိုင်ဆွဲဝယ်ရာ၌(၁)ကြိမ်လျှင်သတ်မှတ်

ကြမ်းခင်းဈေး၏ (၁%) ထက်မနည်း (သို့မဟုတ်) လေလံတင်ရောင်းချရေးအဖွဲ့မှ သတ်မှတ်သော နှုန်းထားအတိုင်း တိုးမြှင့်ပေးရမည်။

၁၄။ လေလံဆွဲဝယ်စဉ် လေလံကြေးအဆမတန်မြင့်တက်လာပါက လေလံဆွဲဝယ်သူမှစဉ်းစား နိုင်ရန်(၁၅)မိနစ်စဉ်းစားခွင့်ပြုမည်။ သို့ရာတွင် လေလံပွဲကျင်းပသည့်ခန်းမပြင်ပသို့ ထွက်ခွာခွင့်ပြု မည်မဟုတ်ပါ။

၁၅။ အခမ်းအနားမှူးမှလေလံဈေးနှုန်းအားကြေညာ၍အကြိမ်ကြိမ်မှတ်တမ်းတင်ထားပါမည်။

၁၆။ မှတ်တမ်းတင်ထားပြီးလျှင် အဆိုပြုဈေးနှုန်းမှာ အတည်ဖြစ်သည်။

၁၇။ ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်းဖြစ်၍ ကြမ်းခင်းဈေးနှုန်းကို ကျော်လွန်ပြီး တန်ဖိုးအမြင့်ဆုံးပေးသူကိုသာ လေလံအောင်မြင်သူအဖြစ် ကြေညာပြီး လိုင်စင်ချထားပေးပါမည်။

၁၈။ လေလံစနစ်အရ ရောင်းချရာတွင် လေလံကြော်ငြာထုတ်ပြန်သည့်နေ့မှ ပထမအကြိမ် လေလံတင်ရောင်းချသည့်နေ့အထိ အနည်းဆုံး(၁၅)ရက်ခွာ၍ ကြေညာဖော်ပြရမည်။ လေလံတင် ရောင်းချရာတွင် ကြမ်းခင်းဈေး ပြည့်မီခြင်းမရှိပါက ဒုတိယအကြိမ် လေလံတင်ရောင်းချမည်ဖြစ် ပြီး ဒုတိယအကြိမ်တွင်လည်း အလားတူ ကြမ်းခင်းဈေးမပြည့်မီပါက တတိယအကြိမ်လေလံတင် ရောင်းချပါမည်။ လေလံတစ်ခုနှင့်တစ်ခုအကြားအနည်းဆုံး(၁၀)ရက်ခွာ၍ကြေညာရမည်။ တတိယ အကြိမ်လေလံတင်ရောင်းချရာတွင် ကြမ်းခင်းဈေးထက်မကျော်လွန်ပါကချိတ်ပိတ်တင်ဒါခေါ်ယူ၍ ချိတ်ပိတ်တင်ဒါဈေးနှုန်းသည် ကြမ်းခင်းဈေးထက်ကျော်လွန်ပါကလက်ခံမည်ဖြစ်ပြီး မကျော်လွန် ပါက အခြားနည်းဖြင့် ညှိနှိုင်းရောင်းချသွားမည်ဖြစ်သည်။

၁၉။ လေလံတင်ရောင်းချရေးအဖွဲ့၏ အဆုံးအဖြတ်သည် အတည်ဖြစ်သည်။

၂၀။ လေလံတင်ရောင်းချရေးအဖွဲ့မှ လိုင်စင်တစ်ခုချင်းအလိုက် လေလံအောင်မြင်သူများကို လေလံဆွဲပြီးပါက လေလံအောင်မြင်ကြောင်း ကြေညာမည်ဖြစ်ပါသည်။

၂၁။ လိုင်စင်တစ်ခုချင်းအလိုက် သက်ဆိုင်သည့် အသေးစိတ်စည်းကမ်းချက်များအား စာချုပ် ချုပ်ဆိုသည့်အခါတွင် ထည့်သွင်းရေးဆွဲ ချုပ်ဆိုရမည်။

၂၂။ လိုင်စင်ရရှိသူများသည် မည်သည့်လိုင်စင်ကို ဆွဲဝယ်ရရှိသည်ဖြစ်စေအာမခံငွေ(လေလံ ကြေး၏ ၁၀ ပုံ ၁ပုံ)အား နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်သို့ ချက်ချင်းပေးသွင်းရမည် ဖြစ် သည်။ လိုင်စင်အာမခံငွေကို လုပ်ငန်းဆောင်ရွက်မှုပြီးစီးသည့်အခါ လုပ်ငန်းဆောင်ရွက်မှုအပေါ် ကျေနပ်မှုရှိမှသာ ပြန်လည်ထုတ်ပေးမည် ဖြစ်ပါသည်။ လုပ်ငန်းဆောင်ရွက်ခွင့် ကုန်ဆုံးသည့်နေ့မှ (၃)နှစ်အတွင်းထုတ်ယူခြင်းမပြုပါက ထိုလိုင်စင်အာမခံငွေအား ကော်မတီပိုင်အဖြစ် သိမ်းယူမည်။

၂၃။ လိုင်စင်ရရှိသူများသည် မည်သည့်လိုင်စင်ကို ဆွဲဝယ်ရရှိသည်ဖြစ်စေ လေလံကြေးငွေ ကျပ်(၁,၀၀၀,၀၀၀/-)(ကျပ်တစ်ဆယ်သိန်းတိတိ)ကို မကျော်လွန်ပါက လေလံကြေးငွေအားလုံးကို ချက်ချင်း ပေးဆောင်ရမည်။ လေလံကြေးငွေကျပ်(၁,၀၀၀,၀၀၀/-) (ကျပ်တစ်ဆယ်သိန်းတိတိ) ထက်ကျော်လွန်ခဲ့သော် အထက်အပိုဒ်ပါအာမခံငွေ (လေလံကြေး၏ ၁၀-ပုံ ၁-ပုံ)နှင့်အတူ လေလံ ကြေး၏(၅-ပုံ၁-ပုံ)အား နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်သို့ချက်ချင်းပေးသွင်းရမည်ဖြစ်ရာ လျှောက်လွှာတင်စဉ် ပေးသွင်းထားသောအာမခံငွေကို ခုနှိမ်ခွင့်ရှိသည်။ ကျန်ရှိသည့်ငွေကို(၈)ရစ် ခွဲ၍ ၂၀၂၀ ခုနှစ်အောက်တိုဘာလမှ ၂၀၂၁ ခုနှစ်မေလအထိ လစဉ်လဆန်း(၁၀)ရက်နေ့နောက်ဆုံး ထားကာပြေကျေသည်အထိ သွင်းဆောင်ရမည်။ လဆန်း(၁၀)ရက်ထက် နောက်ကျပေးသွင်းပါက တစ်ရက်လျှင်ငွေကျပ်(၁၀၀/-)အတွက်(၅၀)ပြားနှုန်း ရက်လွန်ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်။ လစဉ် အရစ်ကျပေးသွင်းရမည့်နေ့ရက်သည် ရုံးပိတ်ရက်ဖြင့်တိုက်ဆိုင်ပါက ကြိုတင်၍ ပေးသွင်း

ရမည်။ အရစ်ကျငွေကို တစ်လထက်ပို၍ နောက်ကျလျှင် လေလံချထားခြင်းမှ ပြန်လည်ရပ်သိမ်းမည်ဖြစ်ပြီး ပေးသွင်းထားသော အာမခံငွေနှင့် အခွန်ငွေများကို ကော်မတီပိုင်အဖြစ် သိမ်းယူမည်။ အရစ်ကျပေးသွင်းရမည့်ငွေကို လုပ်ငန်းအာမခံငွေမှ ခုနှိမ်ပေးသွင်းခွင့်မပြုပါ။ ငွေပေးသွင်းပြီးတိုင်း ငွေရပြေစာကို တောင်းခံရယူထားရမည်။

၂၄။ လိုင်စင်ရရှိသူသည် လေလံချထားခြင်းခံရသည်နှင့်တစ်ပြိုင်နက်သတ်မှတ်လိုင်စင်တန်ဖိုးငွေများကို သတ်မှတ်ရက်အတွင်း ပေးသွင်းခြင်းမပြုပါက လေလံအာမခံငွေအား ကော်မတီပိုင်အဖြစ်သိမ်းယူမည့်အပြင် နာမည်ပျက်စာရင်း (Black List) တွင် မှတ်တမ်းတင် ကြေငြာထားရှိပြီး နောင်လေလံပွဲများ၌ မည်သည့်အကြောင်းနှင့်မျှ လေလံဝင်ရောက်ဆွဲဝယ်ခွင့်ပြုမည် မဟုတ်ပါ။ ရရန်ရှိသော လိုင်စင်ကြေးကြေးကျန်များအား ကော်လိပ်တော်အရာရှိ၏ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အခွန်မပြေကျန်ငွေဖြစ်ဘိသကဲ့သို့ အရကောက်ခံဆောင်ရွက်သွားမည်ဖြစ်သည်။

၂၅။ လိုင်စင်ရရှိသူသည် လေလံချထားခြင်းခံရသည်နှင့် တစ်ပြိုင်နက် ပြည်တွင်းအခွန်များ ဦးစီးဌာန၏အခွန်ကင်းရှင်းကြောင်းသက်သေခံလက်မှတ်(သို့မဟုတ်) ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဝင်ငွေခွန်ကြိုတင်ပေးငွေထမ်းဆောင်ပြီးကြောင်း အထောက်အထားတင်ပြရမည်။ စာချုပ် ချုပ်ဆိုမှုအတွက်ကျသင့်သော အခွန်တော်ငွေ တံဆိပ်ခေါင်းခ၊ မှတ်ပုံတင်ခများအား လိုင်စင်ရရှိသူမှ ကျခံရမည်။

၂၆။ လေလံစနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုခြင်းနှင့်ပတ်သက်၍ လုပ်ငန်းကို (၁.၁၀.၂၀၂၀) ရက်နေ့မှ (၃၀.၉.၂၀၂၁)ရက်နေ့အထိ(၁)နှစ်သာ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုမည်ဖြစ်သည်။

၂၇။ လုပ်ငန်းဆောင်ရွက်စဉ်ကာလအတွင်း လုပ်ငန်းပြန်လည် အပ်နှံခြင်း၊ အကြောင်းတစ်စုံတစ်ရာကြောင့် ပျက်စီးဆုံးရှုံးခြင်းများအတွက် အခွန်ငွေလျှော့ပေါ့ရန်အတွက် လည်းကောင်း၊ လျော်ပစ်ရန်အတွက် လည်းကောင်း လျှောက်ထားလာပါက လက်ခံစဉ်းစားလိမ့်မည် မဟုတ်ပါ။ အထူးကိစ္စတစ်ရပ်ဖြစ်ပါက ကော်မတီ၏ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်မည်ဖြစ်သည်။

၂၈။ လိုင်စင်ရရှိသူသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်ခွင့်ရသည့် လုပ်ငန်းကို ကိုယ်စားလှယ်လွှဲအပ်ခြင်း၊ **အခြားသူသို့တစ်ဆင့် အငှားချထားခြင်း၊ ရောင်းချခြင်း၊ အခြားနည်းဖြင့် ရောင်းချခြင်း၊ သုံးစွဲခြင်း၊** လွှဲပြောင်းခြင်းများ မပြုလုပ်ရ။

၂၉။ သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်၏ လေလံစည်းကမ်းချက်နှင့် စာချုပ်ပါ အချက်များကို လည်းကောင်း၊ ကော်မတီက ထုတ်ပြန်ထားသည့် စည်းကမ်း(By-Law)ကိုလည်းကောင်း၊ အခါအားလျော်စွာထုတ်ပြန်သည့် ညွှန်ကြားချက်တစ်ရပ်ရပ်ကိုလည်းကောင်း လိုင်စင်ရရှိသူ ကိုယ်တိုင် ဖြစ်စေ၊ ၎င်းမှ တာဝန်ပေးအပ်ထားသူမှဖြစ်စေ ဖောက်ဖျက်ပါက သတိပေးခြင်း၊ ဒဏ်ငွေတပ်ရိုက်ခြင်း၊ လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း၊ လိုင်စင်ပိတ်သိမ်းခြင်း၊ အာမခံအပ်ငွေများအား ကော်မတီပိုင်ဘဏ္ဍာငွေအဖြစ် သိမ်းယူခြင်း၊ အာမခံတင်သွင်းထားသော ပစ္စည်းများအား လေလံတင်၍ ရရန်ရှိသည် တို့ကိုသိမ်းယူခြင်း၊ နာမည်ပျက်စာရင်း ကြေညာခြင်းစသည့် အရေးယူခြင်းခံရမည်ဖြစ်သည်။ လိုင်စင်ပြန်လည်ရောင်းချရာတွင်လည်းမူလလေလံကြေးပြည့်မီခြင်းမရှိပါက ခြားနားလျော့နည်းသည့်လိုငွေကို မူလလိုင်စင်ရရှိသူမှ ပေးလျော်ရမည်ဖြစ်သည်။

၃၀။ လေလံစည်းကမ်း တစ်စုံတစ်ရာ ဖောက်ဖျက်ကြောင်း စိစစ်တွေ့ရှိပါက သတိပေးခြင်း၊ ဒဏ်ငွေ တပ်ရိုက်ခြင်း၊ လေလံလိုင်စင်အား ပြန်လည်သိမ်းယူပြီး စည်းကမ်းနှင့်အညီ လေလံတင်ရောင်းချရန်နှင့် ၎င်းတို့တင်သွင်းထားသော အာမခံငွေများကို ကော်မတီပိုင်အဖြစ် သိမ်းယူ၍ နာမည်ပျက်စာရင်း တင်သွင်းမည်ဖြစ်ပါသည်။ လိုင်စင်ရရှိသူသည် အကြောင်းအမျိုးမျိုးကြောင့်

လိုင်စင်စည်းကမ်း ဖောက်ဖျက်၍ နာမည်ပျက်စာရင်းသွင်း အရေးယူခြင်းခံရပါက နေပြည်တော် စည်ပင်သာယာရေးကော်မတီ၌ ၎င်းလုပ်ကိုင်ခွင့်ရသောအခြားအခွင့်အရေး လိုင်စင်များအတွက်ပါ အဆိုပါအရေးယူမှုသည် သက်ရောက်မှုရှိစေရမည်။

၃၁။ လုပ်ငန်းဆောင်ရွက်ခွင့်ကို နေပြည်တော်စည်ပင်သာယာရေးကော်မတီက သတ်မှတ်ထားသည့်အချိန်ကာလအတွင်းဆောင်ရွက်ခွင့်ပြုသည်။ လိုင်စင်ရရှိသူသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ပေးထားသော နှုန်းထားအတိုင်းသာလျှင် ကောက်ခံရမည် ဖြစ်သည်။ သတ်မှတ်ထားသည့် နှုန်းထားထက်ပိုမိုရရှိရန် ပြင်ဆင်ဆောင်ရွက်ကောက်ခံခြင်း မပြုရ။ လေလံဆွဲဝယ်စဉ် ညှိနှိုင်းသဘောတူသော စည်းကမ်းချက်များအား မိမိလုပ်ငန်း လုပ်ကိုင်စဉ် ပြင်ဆင်ပေးရန် တင်ပြခြင်းကို ခွင့်မပြု။

၃၂။ နေပြည်တော်စည်ပင်သာယာရေးကော်မတီက သတ်မှတ်ပေးထားသော နှုန်းထားများထက် ပိုမိုရောင်းချ/ ကောက်ခံခြင်း မပြုရ။ အခွန်နှုန်းထား သတ်မှတ်ဈေးနှုန်း ဆိုင်းဘုတ်အား သတ်မှတ်ထားသည့် ပုံစံအရွယ်အစားအတိုင်း ရေးဆွဲ၍ မြင်သာသောနေရာတွင် ချိတ်ဆွဲထားရမည်။ အခွင့်အရေးလိုင်စင်ချထားပေးသော အခွန်အကောက် ကောက်ခံမှုလိုင်စင်များ၏အသုံးပြုသောပြေစာများအား သက်ဆိုင်ရာဌာန၏ သတ်မှတ်ပေးသော ပုံစံအတိုင်းသာ ကောက်ခံအသုံးပြုရမည်။ ပျက်ကွက်ပါက တစ်ကြိမ်လျှင်ဒဏ်ငွေကျပ်(၅၀,၀၀၀/-) တပ်ရိုက်ခြင်း ခံရမည်ဖြစ်သည်။

၃၃။ စခန်း၊ အဆောက်အအုံ၊ ဆိုင်ခန်းအတွင်း/အပြင် သန့်ရှင်းရေး၊ အသေးအဖွဲ့ပြင်ဆင်ရေးကို မိမိပိုင်ပစ္စည်းကဲ့သို့ လိုင်စင်ရရှိသူက ဆောင်ရွက်ရမည်။

၃၄။ သဘာဝဘေးအန္တရာယ်ကြောင့် သော်လည်းကောင်း၊ မမျှော်မှန်းနိုင်သော အကြောင်းများကြောင့်သော်လည်းကောင်း လုပ်ငန်းမလုပ်နိုင်ခြင်းများအတွက်လုပ်ငန်းခေတ္တပိတ်ထားရခြင်းများကို ငွေတန်ဖိုးတွက်ချက်သတ်မှတ်၍ ပြန်အမ်းမည်မဟုတ်ပါ။

၃၅။ လေလံတင်ရောင်းချရေးအဖွဲ့သည် လိုင်စင်ချထားပေးသော လုပ်ငန်းကို ရုပ်သိမ်းလိုက်အကျိုးအကြောင်းဖော်ပြ၍ အချိန်မရွေး ရုပ်သိမ်းနိုင်သည်။ သို့သော် လိုင်စင်ရရှိသူက ကြိုတင်ပေးသွင်းထားသောလိုင်စင်ကြေးများရှိပါက ရုပ်သိမ်းသည့်နေ့မှစ၍တွက်ချက်ရရှိသောပိုသွင်းထားငွေများကို ပြန်လည်ထုတ်ပေးမည်ဖြစ်သည်။

၃၆။ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ပေးအပ်သူ (သို့မဟုတ်) ဌာနမှ တာဝန်ပေးအပ်သူတို့က လိုအပ်ပါက စစ်ဆေးမည်ဖြစ်၍ စစ်ဆေးခြင်းကို ခံယူရမည်။

၃၇။ အဆောက်အအုံများ၏ လုံခြုံရေးနှင့်မီးဘေးလုံခြုံရေးကိစ္စများကို တာဝန်ယူဆောင်ရွက်ရမည့်အပြင် သက်ဆိုင်ရာ နယ်မြေအာဏာပိုင်များ၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စသည့် လုံခြုံရေးအဖွဲ့အစည်းများမှ အကူအညီတောင်းခံလာပါက လုံခြုံရေးအတွက် အပြည့်အဝပူးပေါင်းကူညီရမည်။ လိုင်စင်ရရှိသူ၏ပေါ့ဆမှုကြောင့်မီးလောင်မှုဖြစ်ပွားပါက နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ဆုံးဖြတ်ချက်နှင့်အညီ သတ်မှတ်တန်ဖိုးအား ပေးလျော်ရမည်။

၃၈။ နေပြည်တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားသော စည်ပင်သာယာရေးဆိုင်ရာလုပ်ငန်းများ၏လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။ တည်ဆဲဥပဒေ၊ စည်းကမ်းများကို လိုက်နာရမည်။

၃၉။ လိုင်စင်ရရှိသူသည် ရာဇဝတ်မှုကိုကျူးလွန်နိုင်သည့်ကိစ္စဟူသမျှကို တားဆီးပေးရမည်။ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက စခန်းကွပ်ကဲမှုရုံးသို့ အချိန်နှင့်တစ်ပြေးညီ အကြောင်းကြားရမည်။ လိုအပ်ပါက နီးစပ်ရာရဲစခန်းသို့ ဆက်သွယ်ဆောင်ရွက်ရမည်။

၄၀။ လိုင်စင်ရရှိသူသည် လိုင်စင်ချထားပေးသည့် ကာလအတွင်း လိုင်စင်ချထားသည့် အဆောက်အအုံတွင် နိုင်ငံတော်မှ တားမြစ်ပိတ်ပင်ထားသည့် ဥပဒေနှင့်မလွတ်ကင်းသောကိစ္စရပ် များဖြစ်ပေါ်မှုမရှိအောင် ဆောင်ရွက်ရမည်။ အကယ်၍ ပြဿနာပေါ်ပေါက်လာပါက လိုင်စင်ရရှိသူ ၏ တာဝန်သာဖြစ်သည်။

၄၁။ လျှပ်စစ်ဓါတ်အားခ၊ တယ်လီဖုန်းအသုံးပြုခ၊ ရေဖိုးရေခ၊ သန့်ရှင်းရေးစရိတ်နှင့် အခြား အထွေထွေအသုံးစရိတ်များအား လိုင်စင်ရရှိသူမှသာ ကျခံရမည်။

၄၂။ ဈေးများဌာနမှ အခွင့်အရေးလိုင်စင်ရရှိသူသည် လေလံရရှိထားသော လုပ်ငန်းနှင့်ပတ် သက်၍ လစဉ်ဈေးကွပ်ကဲမှုရုံး၌ ကျင်းပပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကိုယ်တိုင် မပျက်မကွက် တက်ရောက်ပြီး ဈေးတာဝန်ခံအရာရှိ၏ ညှိနှိုင်းအကြံပြုချက်များအား လိုက်နာ ဆောင်ရွက်ရမည်။

၄၃။ လိုင်စင်ရရှိသူသည် လေလံဆွဲဝယ်သည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ လုပ်ငန်းအလိုက် သတ်မှတ်ထားသည့် လုပ်ငန်းလိုင်စင်များ ရယူလုပ်ကိုင် ရမည်ဖြစ်ပြီး သက်ဆိုင်ရာစည်းကမ်းများကို လိုက်နာရမည်။

၄၄။ အကြောင်းအမျိုးမျိုးကြောင့် လက်ရှိနှစ်လေလံရပ်ဆိုင်းသည်ဖြစ်စေ၊ လက်ရှိဘဏ္ဍာရေး နှစ်တစ်နှစ် ကုန်ဆုံးပြီး၍ နောက်ဘဏ္ဍာရေးနှစ်အတွက် လေလံမအောင်မြင်ပါကဖြစ်စေ လက်ရှိ လိုင်စင်ရရှိသူသည်နောက်ထပ်လက်ခံမည့်သူသို့ မိမိလက်ခံစဉ်ကအနေအထားအတိုင်းစနစ်တကျ လွှဲပြောင်းပေးရမည်။

၄၅။ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းလုပ်ကိုင်ခွင့်ပြုမည့် သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ် အတွင်းရောက်မှ လေလံရောင်းချအောင်မြင်ပါက လက်ရှိလိုင်စင်ရရှိသူသည် လေလံအောင်သည့် ရက်မတိုင်ခင်အထိ လက်ရှိလိုင်စင်ကြေးနှုန်းဖြင့် ဆက်လက်လုပ်ကိုင်၍ ကျသင့်လိုင်စင်ကြေးအား (၁၀ %)အာမခံအပ်ငွေမှ ခုနှိမ်ပေးသွင်း ထုတ်ပေးမည်ဖြစ်သည်။ လိုင်စင်ရရှိသူသည် လေလံအောင် သည့်ရက်မှစ၍ ဘဏ္ဍာရေးနှစ်ကုန်သည့် စက်တင်ဘာလ(၃၀)ရက်နေ့အထိ ကျသင့်လိုင်စင်ကြေး အား ပေးသွင်းရမည်ဖြစ်ပါသည်။

၄၆။ လိုင်စင်ရရှိသူသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အခါအားလျော်စွာ ထုတ်ပြန်သည့် အမိန့်၊ စည်းကမ်း၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရမည်။

၄၇။ အခြားသိရှိလိုသော အချက်အလက်များရှိပါက ရုံးချိန်အတွင်း နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ သက်ဆိုင်ရာဌာနသို့လာရောက်၍စုံစမ်းမေးမြန်းနိုင်ပါသည်။စုံစမ်းမေးမြန်း ခြင်းမရှိခဲ့သော် လိုင်စင်ရရှိသူသည် ဤစည်းကမ်းသတ်မှတ်ချက်များကို သိရှိနားလည်ပြီးဖြစ်သည် ဟု မှတ်ယူမည်ဖြစ်ပါသည်။

၄၈။ လိုင်စင်ရရှိသူသည် သက်ဆိုင်ရာ လုပ်ငန်းလိုင်စင်ပါ စည်းကမ်းများ ဖောက်ဖျက်ပါက နေပြည်တော်စည်ပင်သာယာရေးဥပဒေအရ အရေးယူခြင်းခံရမည်။

လေလံတင်ရောင်းချရေးအဖွဲ့
နေပြည်တော်စည်ပင်သာယာရေးကော်မတီ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမအကြိမ်အရပ်ရပ်အခွင့်အရေးလိုင်စင် လေလံအောင်မြင်သူများစာရင်း

စဉ်	ဌာန အမည်	လိုင်စင်အမျိုးအစား	ကြမ်းခင်းဈေး (ကျပ်သိန်း)	၂၀၂၀-၂၀၂၁ လေလံကြေး		မှတ်ချက်
				အမည်	လေလံကြေး(ကျပ်သိန်း)	
၁	စီမံ	ပျဉ်းမနားမြို့လမ်းဘေးပျံကျဈေးကောက်	၅၃၀.၀၀	ဦးဇော်မင်းအောင်	၅၃၉.၀၀	
၂	။	လယ်ဝေးမြို့လမ်းဘေးပျံကျဈေးကောက်	၁၀၂.၀၀	ဦးဇော်မင်းအောင်	၁၀၅.၀၀	
		ပေါင်း(၂)	၆၃၂.၀၀		၆၄၄.၀၀	
၁	အခွန်	နေပြည်တော်ဝင်ကြေးဘီးကောက်(၄/၁ဂီတိ)	၃၀၈.၀၀	ဦးအေးမြိုင်	၃၁၁.၀၀	
၂	။	နေပြည်တော်ဝင်ကြေးဘီးကောက်(ရွှေနံ့သာဂီတိ)	၄၀၇.၀၀	ဦးတိုးအောင်ခိုင်	၅၇၈.၀၀	
၃	။	တန်ပိုကြေးကောက်ခံခွင့်	၁၈၁.၅၀	ဦးခင်မောင်သန်း	၁၈၆.၅၀	
၄	။	ပုဂ္ဂလိကအပေါင်ဆိုင်(ရွှေချီရပ်ကွက်၊ပျဉ်းမနား)	၅.၀၀	ဦးစည်သူကျော်ဝင်းလွင်	၇.၀၀	
၅	။	ပုဂ္ဂလိကအပေါင်ဆိုင်(ရန်အောင်-၁ ရပ်ကွက်၊ ပျဉ်းမနား)	၂၁.၀၀	ဦးဝင်းမွန်	၂၉.၅၀	
၆	။	ပုဂ္ဂလိကအပေါင်ဆိုင်(ရွာကောက်၊ ဘောဂဝတီ၊ ဥယျာဉ်စုရပ်ကွက်၊ ပျဉ်းမနား)	၁၇.၆၀	ဦးစည်သူကျော်ဝင်းလွင်	၂၀.၀၀	
၇	။	ပုဂ္ဂလိကအပေါင်ဆိုင် (သနပွင့်ဆိပ်ကျေးရွာအုပ်စု၊သနပွင့်ဆိပ်(အရှေ့)ကျေးရွာ၊ပျဉ်းမနား)	၅.၀၀	ဒေါ်သန်းသန်း	၆.၅၀	
၈	။	ပုဂ္ဂလိကအပေါင်ဆိုင်(ရွှေကြာပင်ရပ်ကွက်-၁၊ ဇေယျာသီရိ)	၈.၀၀	ဒေါ်တင်တင်စော	၉.၅၀	
၉	။	ပုဂ္ဂလိကအပေါင်ဆိုင်(ရွှေကြာပင်ရပ်ကွက်-၂၊ ဇေယျာသီရိ)	၅.၀၀	ဒေါ်ချိုမာဝင်း	၂၀.၀၀	
၁၀	။	ပုဂ္ဂလိကအပေါင်ဆိုင်(မင်္ဂလာဒိပရပ်ကွက်၊ပုဗ္ဗသီရိ)	၁၇.၆၀	ဒေါ်စိစိဝင်း	၁၉.၁၀	
၁၁	။	ပုဂ္ဂလိကအပေါင်ဆိုင်(ဇေယျာသီရိ၊ ဝဏ္ဏဒီပ၊သုခဒီပ၊ ရတနာဒီပ၊ ဇေယျာဒီပ၊ ပုဗ္ဗသီရိ)	၅.၀၀	ဒေါ်ခင်သီသီဇင်	၇.၀၀	
၁၂	။	ပုဂ္ဂလိကအပေါင်ဆိုင်(နဝဒေး၊တပင်ရွှေထီး၊ဆင်ဖြူရှင်ရပ်ကွက်၊ ပုဗ္ဗသီရိ)	၁၇.၆၀	ဦးအောင်ဇော်ဦး	၁၉.၁၀	
၁၃	။	ပုဂ္ဂလိကအပေါင်ဆိုင်(ရွှေနံ့သာရပ်ကွက်၊ဥတ္တရသီရိ)	၁၇.၆၀	ဦးဇော်ဝင်း	၁၉.၁၀	
၁၄	။	ပုဂ္ဂလိကအပေါင်ဆိုင်(ရေဆင်းကျေးရွာ၊အောင်ဇေယျာ၊ ပြည်စံအောင်၊ပုပ္ပိုးကုန်းရပ်ကွက်၊ဇေယျာသီရိ)(ကျေးလက်)	၅.၀၀	ဦးအောင်ကိုလတ်	၇.၀၀	
		ပေါင်း(၁၄)	၁,၀၂၀.၉၀		၁၂၃၉.၃၀	
၁	တိ/ကု	သာဝတ္ထိနွားပွဲဈေး (ဝင်ကြေးကောက်)	၁,၂၆၀.၀၀	ဦးဇော်မင်းအောင်	၁၂၇၈.၀၀	
၂	။	သာဝတ္ထိနွားပွဲဈေး (စက်ဘီး၊ဆိုင်ကယ်အပ်)	၁၀၀.၀၀	ဦးမြင့်ဆောင်	၁၀၄.၀၀	
၃	။	တပ်ကုန်းနွားပွဲဈေး (ဝင်ကြေးကောက်)	၁,၀၁၅.၀၀	ဦးခင်ဇော်	၁၁၀၂.၀၀	
၄	။	တပ်ကုန်းနွားပွဲဈေး (စက်ဘီး၊ဆိုင်ကယ်အပ်)	၅၅.၀၀	ဦးခင်ဇော်	၇၅.၅၀	
		ပေါင်း(၄)	၂,၄၃၀.၀၀		၂၅၅၉.၅၀	

စဉ်	ဌာန အမည်	လိုင်စင်အမျိုးအစား	ကြမ်းခင်းဈေး (ကျပ်သိန်း)	၂၀၂၀-၂၀၂၁ လေလံကြေး		မှတ်ချက်
				အမည်	လေလံကြေး(ကျပ်သိန်း)	
၁	ဈေး	တပ်ကုန်းမြို့မဈေးစက်ဘီးဆိုင်ကယ်၊သုံးဘီးဆိုင်ကယ်၊ကားအပ်နှံမှုကောက်ခံခွင့်လိုင်စင်	၂၁၅.၀၀	ဦးမောင်မောင်	၂၁၈.၀၀	
၂	။	ပုဗ္ဗသီရိဈေး(ညဈေး)စက်ဘီးဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ် အပ်နှံမှုကောက်ခံခွင့်လိုင်စင်	၁၅၀.၀၀	ဒေါ်ငြိမ်းငြိမ်းထွေး	၁၅၃.၀၀	
၃	။	နေပြည်တော်မြို့မဈေးရေလောင်းအိမ်သာဝင်ကြေးကောက်ခံခွင့်လိုင်စင်	၆၉၀.၀၀	ဦးထွန်းရွှေ	၇၁၁.၀၀	
၄	။	အကွက်ကြီး(၅)ကွက်ဈေးရေလောင်းအိမ်သာဝင်ကြေးကောက်ခံခွင့်လိုင်စင်(အင်ကြင်း၊စကားဝါ၊ဂန္ဓမာ၊ သရဖီ၊ချယ်ရီ)	၇၄.၀၀	ဦးမြင့်ဆောင်	၈၁.၅၀	
၅	။	ယုဇနဈေးရေလောင်းအိမ်သာဝင်ကြေးကောက်ခံခွင့်လိုင်စင်	၅၆.၀၀	ဦးအေးမြိုင်	၆၀.၀၀	
၆	။	တပ်ကုန်းမြို့မဈေးရေလောင်းအိမ်သာဝင်ကြေးကောက်ခံခွင့်လိုင်စင်	၂၂၈.၀၀	ဦးအေးမြိုင်	၂၃၉.၀၀	
၇	။	လယ်ဝေးမြို့မဈေးရေလောင်းအိမ်သာဝင်ကြေးကောက်ခံခွင့်လိုင်စင်	၂၆.၂၀	ဒေါ်ငြိမ်းငြိမ်းထွေး	၂၆.၅၀	
၈	။	အောင်ဇေယျဈေးပျံကျဈေးကောက်လိုင်စင်	၈၀.၀၀	ဦးဇော်မင်းအောင်	၈၄.၅၀	
၉	။	ဥတ္တရသီရိဈေး(၃)ဈေးပျံကျဈေးကောက်လိုင်စင်(ရွှေသင်္ဃန်း၊တောင်လေပျံ၊ဇီဝါ)	၂၆၅.၀၀	ဒေါ်ခင်မြင့်ဦး	၂၇၁.၀၀	
၁၀	။	အာဟာရသုခဈေးပျံကျဈေးကောက်လိုင်စင်	၇၁၈.၀၀	ဦးဘိုဘိုဟန်	၇၃၇.၅၀	
၁၁	။	ဆင်သေဈေးပျံကျဈေးကောက်လိုင်စင်	၃၁.၀၀	ဦးမျိုးခိုင်	၃၂.၈၀	
၁၂	။	တပ်ကုန်းမြို့မဈေးပျံကျဈေးကောက်လိုင်စင်	၆၀၅.၀၀	ဒေါ်မြတ်ပြည့်ဖြိုးထိုက်	၆၀၈.၀၀	
၁၃	။	ညောင်လွန်ဈေးပျံကျဈေးကောက်လိုင်စင်	၈၉.၀၀	ဦးမောင်မောင်	၉၀.၀၀	
၁၄	။	အေလာဈေးပျံကျဈေးကောက်လိုင်စင်	၁၂၂.၀၀	ဦးမျိုးခိုင်	၁၃၂.၂၀	
၁၅	။	ပုဗ္ဗသီရိဈေးပျံကျဈေးကောက်လိုင်စင်	၄၂၅.၀၀	ဒေါ်ခင်မြင့်ဦး	၄၂၈.၀၀	
၁၆	။	ရေဆင်းဈေးပျံကျဈေးကောက်လိုင်စင်	၉၀.၀၀	ဦးမြင့်ဆောင်	၉၃.၀၀	
		ပေါင်း(၁၆)	၃,၈၆၄.၂၀		၃၉၆၆.၀၀	
		ပေါင်း(၃၆)	၇,၉၄၇.၁၀		၈,၄၀၈.၈၀	